

မင်းပရိယာယ် နှ၊ <min: p-ri' ye> 统治者治理国家的办法
 မင်းပရိသတ် နှ၊ <min: p-ri' that> 贵宾
 မင်းပါးစိုးခွင် နှ၊ <min: ba: so: gwin> ①帝王面前，枢密院周围，在有权势人范围里②法庭
 မင်းပေးမြေ နှ၊ <min: bei: myei> 封地
 မင်းပေါ နှ၊ <min: baw:> 【植】①酒椰子 Caryota Mitis ②酒假桃榔 Caryota Urens
 မင်းပေါက် နှ၊ <min: baut> ①缅甸乐队中编鼓圈的入口 ②木偶戏台上神婆宫女等木偶的进出口
 မင်းပေါက်စိုးကြား နှ၊ <min: baut so: gya:> = မင်းပေါက်စိုးပေါက်
 မင်းပေါက်စိုးပေါက် နှ၊ <min: baut so: baut> 通天人物
 မင်းပေါက်စိုးဝင် နှ၊ <min: baut so: win> = မင်းပေါက်စိုးပေါက်
 မင်းပိုင်နက် နှ၊ <min: bain net> 疆土，疆域，领域
 မင်းပိုင်းစိုးပိုင်း နှ၊ <min: bain: so: bain:> 高官阶层，官场
 မင်းပယ် နှ၊ <min: be> 一种土地丈量单位 ၇တောင် = ၁တာ၊ ၂၅တောင်လည် = ၁ဆင်းရဲသားပယ်၊ ၅၀တာပယ်လည် = ၁မင်းပယ်
 မင်းပျိုမင်းလွင် နှ၊ <min: byo min: lwin> 年轻皇帝，年轻王子
 မင်းပျှ က၊ <min: pyu'> 称帝
 မင်းပြောင်းမင်းလွှဲ က၊ <min: pyaun: min: lwe: pyu'> 改朝换代
 မင်းပြိုင် နှ၊ <min: byain> 封建割据的诸侯
 မင်းပြစ် နှ၊ <min: byit> = မင်းပြစ်မင်းဒဏ်
 မင်းပြစ်စိုးဒဏ် နှ၊ <min: byit so: dan> = မင်းပြစ်မင်းဒဏ်
 မင်းပြစ်မင်းဒဏ် နှ၊ <min: byit min: dan> 对触犯王法者的惩罚，政府判的刑
 မင်းပြုတ် က၊ <min: pyout> 王朝被推翻，帝王被废黜
 မင်းပွဲ နှ၊ <min: bwe:> 宫廷盛典，政府举办的盛典
 မင်းပွဲခံ က၊ <min: bwe: khan> 举行宫廷盛典，举行政府性盛典
 မင်းပွဲစိုးပွဲ နှ၊ <min: bwe: so: bwe:> 宫廷盛典，政府盛典
 မင်းပွဲစိုးဝင် နှ၊ <min: bwe: so: win> 能参加宫廷盛典者，能参加政府盛典者
 မင်းပွဲဝင် က၊ <min: bwe: win> 参加政府盛典
 မင်းပွဲသဘင် နှ၊ <min: bwe: dh-bin> 政府盛典
 မင်းပျား နှ၊ <min: bya:> 帝王，国王，尊贵的皇上
 မင်းဘုရား နှ၊ <min: ph-ya:> 陛下
 မင်းဘေး နှ၊ <min: bei:> = မင်းပြစ်မင်းဒဏ်
 မင်းဘေးစိုးဒဏ် နှ၊ <min: bei: so: dan> = မင်းပြစ်မင်းဒဏ်
 မင်းဘေးမင်းဒဏ် နှ၊ <min: bei: min: dan> = မင်းပြစ်မင်းဒဏ်
 မင်းဘဏ္ဍာ နှ၊ <min: ban da> 国库，国家财政
 မင်းဘုန်းပေါက် နှ၊ <min: phon: baut> = သိကြားပေါက်(参见ပြာသာဒ်ထွတ် 图)

မင်းမဟာဂီရိ နှ၊ <min: m-ha gi ri'> = မဟာဂီရိ
 မင်းမာ နှ၊ <min: ma> (粗)你
 မင်းမာယာ နှ၊ <min: ma ya> 统治者的手腕
 မင်းမူ က၊ <min: mu> ①统治，ကြီးစိုး ~ သည်။ 统治。②(喻)称王称霸，横行霸道：အရာ ရှိဆိုပြီးငယ်သားတွေအပေါ် ~ မယ်မကြံနှင့်။ 不要自认为是上级就可以对下级霸道。③(喻)笼罩：ဆဲလံဆူသံများသည်သာ ~ နေတော့သည်။ 一片咒骂声。
 မင်းမူစိုးကျင့် နှ၊ <min: mu so: kyin'> 统治者的言行，帝王的言行
 မင်းမူမင်းရာ နှ၊ <min: mu min: ya> 帝王的言行
 မင်းမေကလိန်း အ၊ <min: mei g-lein:> (粗)他妈的！
 မင်းမဲ့စိုးမဲ့ဝါဒ နှ၊ <min: me' so: me' wa da'> = မင်းမဲ့ဝါဒ
 မင်းမဲ့တိုင်းပြည် နှ၊ <min: me' tain: pyi> ①无政府国家 ②无政府状态
 မင်းမဲ့ဝါဒ နှ၊ <min: me' wa da'> 无政府主义
 မင်းမိန့် နှ၊ <min: mein'> ①帝王的命令，圣旨 ②政府的命令，决议
 မင်းမိန်းမ နှ၊ <min: mein: ma'> (雅)女士
 မင်းမျိုး နှ၊ <min: myo:> = မင်းမျိုးမင်းနွယ်
 မင်းမျိုးစိုးနွယ် နှ၊ <min: myo: so: nwe> = မင်းမျိုးမင်းနွယ်
 မင်းမျိုးစိုးမျိုး နှ၊ <min: myo: so: myo:> = မင်းမျိုးမင်းနွယ်
 မင်းမျိုးမင်းနွယ် နှ၊ <min: myo: min: nwe> 皇族，皇亲，贵族
 မင်းမျိုးမင်းရိုး နှ၊ <min: myo: min: yo:> = မင်းမျိုးမင်းနွယ်
 မင်းမျှင်သင့် က၊ <min: myet thin'> ①触犯龙颜 ②被帝王处死
 မင်းမြောက်တန်ဆာ နှ၊ <min: myaut d-za> 缅甸帝王登基时所用的五种宝物，即 သန်လျက် 短剑，ထီးဖြူ 白伞，မင်္ဂလာ 王冠，ခြေနှင်း 鞋，သားမြီးယပ် 拂尘
 မင်းမြောက်ရတနာ နှ၊ <min: myaut y-d-na> = မင်းမြောက်တန်ဆာ
 မင်းမှီစိုးကပ် နှ၊ <min: hmi so: kat> = မင်းမြှောင်စိုးကပ်
 မင်းမှု နှ၊ <min: hmu'> 国王或政府的事务，公务
 မင်းမှုစိုးခွင့် နှ၊ <min: hmu' so: gwin'> 行政权
 မင်းမှုစိုးခွင် နှ၊ <min: hmu' so: gwin> 朝廷，官场，政府部门
 မင်းမှုတော် နှ၊ <min: hmu' daw> = မင်းမှု
 မင်းမှုတိုင်း နှ၊ <min: hmu' dain:> 赋税
 မင်းမှုထမ်း နှ၊ <min: hmu' dan:> 王室工作人员，公务人员
 မင်းမှုမင်းခင်း နှ၊ <min: hmu' min: gin:> = မင်းမှုမင်းရာ
 မင်းမှုမင်းဒဏ် နှ၊ <min: hmu' min: dan> = မင်းပြစ်မင်းဒဏ်
 မင်းမှုမင်းရာ နှ၊ <min: hmu' min: ya> 政府的事务，公务，国事